



ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် နောက်ဆုံးရ သတင်းထုတ်ပြန်ချက်

2022 ခုနှစ် ဇန်နဝါရီလ 18 ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် စစ်ကောင်စီတပ်မှ တရုတ်ရေနံနှင့်ဂတ်စ်ပိုက်လိုင်း ထိန်းချုပ် စက်ရုံ ပတ်လည်တွင် မြေမြှုပ်မိုင်းများထောင်ထား

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်နေ ဒေသခံများသည် တရုတ်ရေနံနှင့်ဂတ်စ်ပိုက်လိုင်း တလျှောက်တွင် စစ်ကောင်စီတပ်မှ မကြာသေးခင်က ထောင်ထားသောမြေမြှုပ်မိုင်းများ နင်းမိမည်ကို စိုးရိမ် ကြောက်လန့်နေရပါသည်။

လွန်ခဲ့သော ၂ လခန့်တွင် သီပေါမြို့ အခြေစိုက် စစ်ကောင်စီတပ် များဖြစ်ကြသော ခလရ ၂၃၊ ခမရ ၅၀၃၊ ခမရ ၅၀၄ တို့မှ တပ်သားအင်အား ၂၀ ခန့် ဖြင့် ပိုက်လိုင်းကို လုံခြုံရေးယူပေးသောစစ်ကြောင်း မှအရာရှိစစ် ဗိုလ်တစ်ယောက်သည် သီပေါမြို့၏ အနောက်အရပ် ၁၅ ကီလိုမီတာအကွာအဝေးခန့်တွင် တည်ရှိသော ချောင်းခြောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို နောင်အနီးကျေးရွာအနီးရှိ ပိုက်လိုင်းထိန်းချုပ်စက်ရုံ တွင် ဆင့်ခေါ်ခဲ့သည်။ ၂၀၂၁ခုနှစ် အာဏာမသိမ်းခင် အထိ စက်ရုံတွင် စစ်တပ် မှလုံခြုံရေးယူ ထားခြင်းမရှိပေ။

မြေမြှုပ်မိုင်းများကို ပိုက်လိုင်း ထိန်းချုပ်စက် ရုံ တည်ရှိရာလားရှိုး- မန္တလေး ကားလမ်းမကြီး အရှေ့ဘက် သစ်တောနှင့် အနောက်ဘက် သစ်တော များ ထဲတွင် ထောင်ထား လျှက်ရှိ ပြီး ၎င်းနေရာများ ကို ရွာသူရွာ သား များ သွားလာခြင်းရှောင်ရှားရန် ယင်းစစ်ဗိုလ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးကို ပြောကြား ခဲ့ သည်။

ထို့ကြောင့် လက်ရှိတွင် ၎င်းနေရာများကို အသွားအလာပိတ်ပင်ထားသောကြောင့် ရွာသူ




နောင်အနီးကျေးရွာအနီးရှိ ပိုက်လိုင်းထိန်းချုပ် စက်ရုံ

ရွာ သားများ ပုံမှန် ထင်းခုတ်ခြင်း၊ သစ်တောအတွင်းရှိ မှိုများရှာဖွေခြင်းနှင့် မုဆိုးလိုက်ခြင်းများ ပြုလုပ်

မရတော့ပေ။ ထိုနေ ရာပတ်လည်ရှိ လယ်ယာခြံပိုင်ရှင်များ သည်လည်း မြေမြှုပ်မိုင်းများ နင်းမိမည်ကို စိုးရိမ်ကြောက်လန့် နေ ရသည်။

ဒေသခံများမှ စစ်တပ်ကို မြေမြှုပ်မိုင်းများ ဖယ်ရှားပေးရန် တောင်းပန်ခဲ့သော်လည်း မရခဲ့ပေ။ “ဒါက ငါတို့ ရဲ့ လုံခြုံရေးအရ ထောင်ထားရတာဖြစ်တဲ့ကြောင့် ငါတို့ပြန်ထွက်သွားမှ မိုင်းတွေကို ရုတ်သိမ်းသွားမှာပါ” ဟု ပြောခဲ့သည်။



နောင်လင်း၊ ဝမ်းဆိုင်၊ တင်းလုံ၊ နောင်အန်းနှင့် ချောင်းခြောက်ကျေးရွာများ ဖြင့် ဖွဲ့စည်းထားသော ချောင်းခြောက်ကျေးရွာအုပ်စုသည် လူဦးရေ ၁၈၀၀ ခန့်ရှိသည်။

နောက်ထပ် ထိန်းချုပ်စက်ရုံတစ်ခုသည် သီပေါမြို့မြောက်ဘက် မှာ ကီလိုမီတာခန့်ရှိ ဝမ်းဆိုင် ကျောင်းစု ကျေးရွာ တွင်တည်ရှိပြီး ထိုအတူ စစ်တပ်မှလုံခြုံရေးအတွက် တပ်ချထားသည်။ သို့သော်ငြားလည်း ၎င်း နေရာ အနီးအနားတဝိုက်တွင် စစ်တပ်မှ မြေမြှုပ်မိုင်းများ ထောင်ထားခြင်း ရှိမရှိ ကိုရွာသူရွာသားများအား အသိပေးခြင်းကိုတော့ မရှိသေးပေ။

97° 12' 0" E



ပိုက်လိုင်းတလျှောက်တွင်နေထိုင်သောဒေသခံများသည် ပိုက်လိုင်းယိုစိမ့်ခြင်းနှင့် ပေါက်ကွဲခြင်း ဖြစ်ပေါ်လာမည်ကို အထူးစိုးရိမ် ကြောက်လန့်နေရပါသည်။ ၂၀၁၂ ဒီဇင်ဘာလတွင် နာမည်ကျော်ကြားလှသော ဘော်ကြိုဘုရားကြီး၏ မြောက်ဘက် ၁၅၀ မီတာခန့် ပိုက်လိုင်းဖြတ်သွားသည့် ဆားတွင်းရွာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ရဟန်းများနှင့် ဒေသခံ ရာပေါင်းများစွာ တို့သည်ပိုက်လိုင်းအန္တရာယ် ကင်းဝေး စေရန်အတွက် စုပေါင်းဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။ ဆားတွင်းရွာ သည် တွင်းထွက်ဆားလုပ်ငန်းကြောင့် နာမည်ကျော်ကြားပြီး မြေဆီလွှာတွင်း ဆားငန်ဓာတ်ကြောင့် ပိုက်လိုင်း သံချေးတက်ခြင်းနှင့် တိုက်စားခြင်းများ ဖြစ်ပေါ်မည်ကို စိုးရိမ်နေရပါသည်။



၂၀၁၂ ခုနှစ် ရှမ်းပြည် မြောက်ပိုင်းတွင် ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းများချထားစဉ်

ပြီးခဲ့သည့်အပတ်တွင် နောင်အန်း ရေနံ နှင့် ဓာတ်ငွေ့စက်ရုံအနီးတွင် ဒေသ တွင်း တိုက် ပွဲဖြစ်ပြီး ပိုက်လိုင်း ဧရိယာ အနီးနားတဝိုက်တွင် လက်နက်ကြီး များကျ ရောက်ခဲ့သည်။ ၎င်း၏ဖြစ်ရပ် များ ကြောင့် ဒေသခံများ ၏ ပိုက်လိုင်း ပေါက်ကွဲမည့် အန္တရာယ်နှင့် ကျယ် ကျယ်ပြန့်ပြန့်ထိခိုက်မှုများ အသက် အန္တရာယ် များ ဖြစ်ပေါ်လာမည့် စိုးရိမ်

ကြောက် စွံ့စိတ်များ နောက်တစ်ဖန်ပြန်လည် ပေါ်ပေါက်လာ သည်။

နောင်အန်း ပိုက်လိုင်းထိန်းချုပ်ရေးစက်ရုံအနီးရှိ စစ်ကောင်စီတပ်၏ မြေမြှုပ်ခိုင်းထောင်ထားသောနေရာ



ဆက်သွယ်ရန်

စိုင်းဟော်ရှဲန် +66 94-728-6696

(ရှမ်း၊ အင်္ဂလိပ်)

စိုင်းဆန်လွယ် +66: 88 680 4913

(ရှမ်း၊ မြန်မာ)